



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၂၆)

၂၀၂၄ ခုနှစ် ဇူလိုင်လ ၅ ရက်

မာတိကာစဉ်

- | | | |
|----|--|-----|
| ၁။ | မြန်မာဥပဒေသတင်းအချက်အလက်စနစ်(MLIS)တွင် ဖော်ပြလျက်ရှိသော ဥပဒေသတင်းအချက်အလက်များ။ | ၂-၄ |
| ၂။ | ရေနံနှင့် ရေနံထွက်ပစ္စည်း အရည်အသွေး စမ်းသပ်စစ်ဆေးခြင်းလုပ်ငန်း လိုင်စင်ဆိုင်ရာအမိန့်နှင့်စပ်လျဉ်းသည့် သတင်းစဉ်။ | ၅ |
| ၃။ | အင်ဒိုနီးရှားနိုင်ငံ သဘာဝအရင်းအမြစ်များမှ ပို့ကုန်ရရှိငွေကို ဝင်ငွေခွန် ကင်းလွတ်ခွင့်ရရှိရန် စည်းမျဉ်းထုတ်ပြန်ခြင်း။ | ၆-၇ |
| ၄။ | သီရိလင်္ကာနိုင်ငံ၏လူမွဲအဖြစ်ကြေညာခံရခြင်းမှ လွတ်မြောက်ရေးကြိုးပမ်းမှုများအကြောင်းသိကောင်းစရာ။ | ၈-၉ |



မြန်မာဥပဒေသတင်းအချက်အလက်စနစ် (MLIS) တွင် ဖော်ပြလျက်ရှိသော

ဥပဒေသတင်းအချက်အလက်များ

ဥပဒေရေးရာဝန်ကြီးဌာနက ဝန်ဆောင်မှုများပေးနေသော မြန်မာဥပဒေသတင်းအချက်အလက်စနစ်(MLIS)တွင် ယခုသိတင်းပတ်အတွင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အခွန်ဥပဒေတစ်ရပ်ရပ်ပါသတ်မှတ်ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းအတွက် အရေးယူခြင်းဆိုင်ရာညွှန်ကြားချက်များ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် တိုင်းဒေသကြီးမှစီမံခန့်ခွဲသော ခရိုင်/မြို့နယ်များဆက်သွယ်သည့်လမ်းမကြီးအဖြစ် သတ်မှတ်ကြေညာခြင်းအမိန့်ကြော်ငြာစာနှင့် တိုင်းဒေသကြီး/ပြည်နယ်၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ စီမံခန့်ခွဲတာဝန်ယူဆောင်ရွက်လျက်ရှိသော ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့ရှိ လမ်းမိုင်အရှည်များအား သတ်မှတ်ကြေညာခြင်း အမိန့်ကြော်ငြာစာတို့ကို အများပြည်သူများ လွယ်လင့်တကူ ကြည့်ရှုနိုင်ရန် ဖော်ပြဝန်ဆောင်မှုပေးထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အခွန်ဥပဒေပါသတ်မှတ်ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းအတွက် ဥပဒေကြောင်းအရ အရေးယူခြင်းဆိုင်ရာကိစ္စရပ်များကို ဆောင်ရွက်ရာတွင်တစ်ပြေးညီဖြစ်စေရန် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၈၆(ခ)အရ အပ်နှင်းထားသည့်လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အခွန်ဥပဒေတစ်ရပ်ရပ်ပါသတ်မှတ်ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းအတွက် အရေးယူခြင်းဆိုင်ရာညွှန်ကြားချက်များကို ၁၃-၆-၂၀၂၄ ရက်နေ့၌ အမိန့်ကြော်ငြာစာအမှတ် ၄၄/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေဖော်ပြပါရှိသည့် ရဲအရေးယူပိုင်ခွင့်ရှိသောအမှုနှင့် ရဲအရေးယူပိုင်ခွင့်မရှိသောအမှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာပြစ်မှုအလိုက် အရေးယူဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များကို ဤညွှန်ကြားချက်ဖြင့် ခွဲခြားဆောင်ရွက်ရမည်ဖြစ်ကြောင်းတွေ့ရှိရပါသည်။ ရဲအရေးယူပိုင်ခွင့်ရှိသောအမှုများအတွက် အသိပေးအကြောင်းကြားစာထုတ်ဆင့်ခြင်းနှင့်စပ်လျဉ်း၍ အပိုဒ် ၂ မှ ၆ ထိ လည်းကောင်း၊ ရဲအရေးယူပိုင်ခွင့်မရှိသော အမှုများနှင့်စပ်လျဉ်း၍ အသိပေးအကြောင်းကြားစာ



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၂၆)

၂၀၂၄ ခုနှစ် ဇူလိုင်လ ၅ ရက်

ထုတ်ဆင့်ခြင်းကို အပိုဒ် ၇ မှ ၁၂ ထိ လည်းကောင်း၊ တရားမကြောင်းအရ အရေးယူသောအမှုများ အတွက် အသိပေးအကြောင်းကြားစာထုတ်ဆင့်ခြင်းနှင့်စပ်လျဉ်း၍ အပိုဒ် ၁၃နှင့် ၁၄တို့၌ လည်းကောင်း ဖော်ပြထားပါသည်။

တရားစွဲဆိုခြင်းနှင့်စပ်လျဉ်း၍ ရဲအရေးယူပိုင်ခွင့်ရှိသောအမှုဖြစ်ပါက သက်ဆိုင်ရာအခွန်ရုံး တည်ရှိရာ ရဲစခန်းတွင်လည်းကောင်း၊ ရဲအရေးယူပိုင်ခွင့်မရှိသောအမှုဖြစ်ပါက သက်ဆိုင်ရာအခွန်ရုံး တည်ရှိရာစီရင်ပိုင်ခွင့်ရှိသည့်တရားရုံးတွင်လည်းကောင်း တရားစွဲဆိုရမည်ဖြစ်ကြောင်းနှင့်အမှုများကို တရားစွဲဆိုရာတွင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၇၆ ပါ ကာလစည်းကမ်းသတ်အတွင်း တရားစွဲဆိုရမည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။

ရဲအရေးယူပိုင်ခွင့်မရှိသောအမှုတွင် သက်ဆိုင်ရာတရားရုံး၏ အပြီးသတ်အမိန့်ချမှတ်ခြင်း မပြုမီ မည်သည့်အချိန်တွင်မဆို အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၈၃(ခ) နှင့်ကိုက်ညီပါက ညွှန်ကြားရေးမှူးချုပ်၏ခွင့်ပြုချက်ဖြင့် အခွန်ထမ်းအား အမှုမှကျေအေးခွင့်ပြုနိုင်ရန် သက်ဆိုင်ရာ တရားရုံးသို့လျှောက်ထားနိုင်ကြောင်း၊ ရဲအရေးယူပိုင်ခွင့်ရှိသောအမှု၌ စီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၈၃(ခ)နှင့်ကိုက်ညီပါက ညွှန်ကြားရေးမှူးချုပ်၏ခွင့်ပြုချက်ဖြင့် အခွန်ထမ်းအား အမှုမှရုပ်သိမ်းခွင့်ပြု နိုင်ရန် သက်ဆိုင်ရာဥပဒေရုံးသို့ လျှောက်ထားနိုင်ကြောင်း သိရှိရပါသည်။

တရားစွဲဆိုရမည့်ပုဂ္ဂိုလ်များနှင့်စပ်လျဉ်း၍ တရားစွဲဆိုခြင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာ လုပ်ငန်းအလိုက် မည်သူက တရားစွဲဆိုရမည်ဖြစ်ကြောင်း သတ်မှတ်ထားသည်ကို တွေ့ရှိရပါသည်။

တရားစွဲဆိုခြင်းနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ဆောင်ရွက်ရာတွင် ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက်ဖြင့်သာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ သက်သေခံအထောက်အထား၊ စာရွက်စာတမ်းများ ကို အခွန်ထမ်းမူလဖိုင်တွဲမှ သီးခြားခွဲ၍ လျှို့ဝှက်အဆင့်သတ်မှတ်ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး သို့မဟုတ် တာဝန်ခံအရာရှိက လုံခြုံစွာ ထိန်းသိမ်းထားရှိရမည်ဖြစ်ကြောင်း သိရှိရပါသည်။



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ



အတွဲ(၂) အမှတ် (၂၆)

၂၀၂၄ ခုနှစ် ဇူလိုင်လ ၅ ရက်

သို့ဖြစ်ပါ၍ အခွန်ဥပဒေတစ်ရပ်ရပ်ပါသတ်မှတ်ပြဋ္ဌာန်းချက်များကို လိုက်နာဆောင်ရွက်ရန် ပျက်ကွက်ခြင်းအတွက်အရေးယူခြင်းများကို ဤညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရပါသည်။

e- Government ဌာနခွဲ

ဝန်ကြီးရုံး

ဥပဒေရေးရာဝန်ကြီးဌာန



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၂၆)

၂၀၂၄ ခုနှစ် ဇူလိုင်လ ၅ ရက်

ရေနံနှင့် ရေနံထွက်ပစ္စည်းအရည်အသွေးစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းလိုင်စင်ဆိုင်ရာ အမိန့်နှင့် စပ်လျဉ်းသည့် သတင်းစဉ်

စွမ်းအင်ဝန်ကြီးဌာနသည် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာဥပဒေပုဒ်မ ၅၄၊ ပုဒ်မခွဲ(ခ)အရ အပ်နှံထားသောလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ရေနံနှင့်ရေနံထွက်ပစ္စည်းများကို သတ်မှတ်ထားသည့်အရည်အသွေးစံချိန်စံညွှန်းပြည့်မီစွာဖြင့် အများပြည်သူသုံးစွဲနိုင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍတွင် အရည်အသွေးစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ရေနံနှင့်ရေနံထွက်ပစ္စည်းအရည်အသွေးစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းလိုင်စင်ဆိုင်ရာအမိန့်ကို ၂၀၂၄ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၄၀/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

ယင်းအမိန့်တွင် စုစုပေါင်းအခန်း(၆)ခန်းပါဝင်ပြီး အခန်း(၁)တွင် အမည်နှင့်အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း(၂)တွင် လိုင်စင်လျှောက်ထားခြင်း၊ထုတ်ပေးခြင်းနှင့်လိုက်နာရမည့်စည်းကမ်းများ၊ အခန်း(၃)တွင် စမ်းသပ်စစ်ဆေးခြင်းနှင့် လိုင်စင်သက်တမ်းတိုးမြှင့်ခြင်း၊ အခန်း(၄)တွင် စမ်းသပ်မှုသက်သေခံလက်မှတ်ထုတ်ပေးခြင်း၊ အခန်း(၅)တွင် တားမြစ်ချက်များနှင့်အခန်း(၆)တွင် အထွေထွေဖော်ပြချက်များကို ဖော်ပြထားကြောင်းတွေ့ရှိရပါသည်။

ထို့ပြင် သုတေသနပြုလုပ်ရန်ရည်ရွယ်ချက်ဖြင့် တည်ထောင်ဖွင့်လှစ်သော ဓာတ်ခွဲခန်း သို့မဟုတ် မိမိကိုယ်ပိုင်အသုံးပြုရန်ရည်ရွယ်သော ဓာတ်ခွဲခန်း သို့မဟုတ် စီးပွားရေးအလို့ငှာ ရည်ရွယ်ခြင်းမရှိသော ဓာတ်ခွဲခန်းများသည် ဤအမိန့်နှင့် သက်ဆိုင်ခြင်းမရှိကြောင်းနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ၂၀-၆-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၂၇၃/၂၀၁၉ ဖြင့်ထုတ်ပြန်ခဲ့သည့် ရေနံနှင့်ရေနံထွက်ပစ္စည်းအရည်အသွေးစမ်းသပ်စစ်ဆေးခြင်းလိုင်စင်ဆိုင်ရာအမိန့်ကို ဤအမိန့်ဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း သိရှိရပါသည်။

နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက်များစိစစ်ရေးဌာနခွဲ
ဥပဒေမူကြမ်းစိစစ်ရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

သတင်းအရင်းအမြစ်: စွမ်းအင်ဝန်ကြီးဌာန



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၂၆)

၂၀၂၄ ခုနှစ် ဇူလိုင်လ ၅ ရက်

အင်ဒိုနီးရှားနိုင်ငံသဘာဝအရင်းအမြစ်များမှ ပို့ကုန်ရရှိငွေကို ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိရန် စည်းမျဉ်းထုတ်ပြန်ခြင်း

အင်ဒိုနီးရှားအစိုးရသည် သဘာဝသယံဇာတတင်ပို့သူများအတွက် အင်ဒိုနီးရှားဘဏ်များတွင် ၎င်းတို့၏ပို့ကုန်ဝင်ငွေများကို ထားရှိခြင်းဖြင့် ရရှိနိုင်သောဝင်ငွေခွန်ကင်းလွတ်ခွင့်များဆိုင်ရာ ၂၀၂၄ ခုနှစ် အစိုးရစည်းမျဉ်း Government Regulation 22 (GR 22/2024) ကို ထုတ်ပြန်ခဲ့သည်။ GR-22 သည် ပို့ကုန်လုပ်ငန်းရှင်များသည် ၎င်းတို့၏ ပို့ကုန်ဝင်ငွေများကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရရှိထားသော ဝင်ငွေအတွက် တရားဝင်အခြေခံအသစ်ကို ပံ့ပိုးနိုင်ကြောင်း ဖော်ပြထားပါသည်။ အဆိုပါစည်းမျဉ်းတွင် အင်ဒိုနီးရှားနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန်ရရှိနိုင်သော ငွေကြေးဆိုင်ရာအထောက်အထား စံသတ်မှတ်ချက် များကိုလည်း ဖော်ပြထားပါသည်။

GR 22/2024 တွင် အင်ဒိုနီးရှားနိုင်ငံမှ သဘာဝအရင်းအမြစ်များကို တင်ပို့ရောင်းချသူများ ရင်းနှီးမြှုပ်နှံနိုင်သည့်ဘဏ္ဍာရေး သို့မဟုတ် ငွေကြေးဆိုင်ရာစံနှုန်းများအဖြစ် Indonesian Export Financing Agency မှ ထုတ်ပေးသော Indonesian ငွေကြေးဆိုင်ရာစာရွက်စာတမ်းများနှင့် Bank Indonesia မှ ထုတ်ပေးသော ငွေကြေးဆိုင်ရာစာရွက်စာတမ်းများ၊ သဘာဝအရင်းအမြစ်များတင်ပို့မှု မှရရှိသော နိုင်ငံခြားငွေလဲလှယ်နှုန်းများဖြင့် ဆောင်ရွက်ထားသော ရန်ပုံငွေများကို သတ်မှတ်ထားပြီး ၎င်းတို့သည် ဒုတိယဈေးကွက်တွင် ရောင်းဝယ်သည့်ဝင်ငွေများမဖြစ်ရန်နှင့်ရန်ပုံငွေများကို အနည်းဆုံး တစ်လကြာ ငွေကြေးဆိုင်ရာစာရွက်စာတမ်းများတွင်ထားရှိပြီး ရင်းနှီးမြှုပ်နှံရန် ဖော်ပြကန့်သတ်ထား ပါသည်။

ကုန်ပစ္စည်းတင်ပို့သူသည် အင်ဒိုနီးရှားနိုင်ငံတွင် ဘဏ္ဍာငွေများသိမ်းဆည်းထားသည့်ကာလ အပေါ်အခြေခံ၍ ဝင်ငွေခွန်ကင်းလွတ်ခွင့်အတွက် အကျုံးဝင်ပါသည်။ ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို နိုင်ငံခြားငွေဖြင့် ရန်ပုံငွေကို ၁ လ မှ ၃ လအထိ ၁၀% ၊ ၃ လမှ ၆ လအထိ ၇.၅% ၊ ၆ လလျှင် ၂.၅% ၊ ၆ လ အထက် ၀% ရရှိနိုင်ပြီး နိုင်ငံခြားငွေမှ ရူပိယာဖြင့်လဲလှယ်၍ ရန်ပုံငွေထားရှိပါက ၁ လမှ ၃ လအထိ ၅% ၊ ၃ လ မှ ၆ လအထိ ၂.၅% ၊ ၆ လ အထက် ၀% ရရှိမည်ဖြစ်ပါသည်။



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၂၆)

၂၀၂၄ ခုနှစ် ဇူလိုင်လ ၅ ရက်

GR 22/2024သည် သဘာဝသယံဇာတတင်ပို့သူများအား နိုင်ငံအတွင်း ၎င်းတို့၏ဝင်ငွေများကို ထိန်းသိမ်းထားရန် အင်ဒိုနီးရှားအစိုးရ၏ မဟာဗျူဟာမြောက်လှုပ်ရှားမှုကို ကိုယ်စားပြုသည်။ ဝင်ငွေခွန် ကင်းလွတ်ခွင့်များ ပေးအပ်ခြင်းနှင့် အရည်အချင်းပြည့်မီသော ဘဏ္ဍာရေးအထောက်အထား၏ နယ်ပယ်ကိုချဲ့ထွင်ခြင်းဖြင့် အဆိုပါစည်းမျဉ်းသည် နိုင်ငံခြားငွေလဲလှယ်နှုန်းကို တိုးမြှင့်ပေးပြီး ရူပိယာ၏တည်ငြိမ်မှုကို ပံ့ပိုးပေးရန် ရည်ရွယ်ပါသည်။ ဤအစီအစဉ်သည် ပို့ကုန်လုပ်ငန်းရှင်များအား အင်ဒိုနီးရှားနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုကို ပိုမိုဆွဲဆောင်နိုင်ပြီး စီးပွားရေးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် မျှော်လင့်ပါသည်။

အင်ဒိုနီးရှားသည် ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားနှင့်ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုပေါင်း ၁၄၀၀ ထရီလီယံ ရူပိယာ (အမေရိကန်ဒေါ်လာ ၉၂ ဘီလီယံ) နှင့် ၂၀၂၄ ခုနှစ်တွင် ၁၆၅၀ ထရီလီယံ ရူပိယာ (အမေရိကန်ဒေါ်လာ ၁၀၈ ဘီလီယံ) ရှိပါသည်။ ထို့ကြောင့် GR 22/2024 သည် အစိုးရအနေဖြင့် ကုန်ပစ္စည်းကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများ လွှမ်းမိုးနိုင်မည်ဟု မျှော်လင့်ထားပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် လျှပ်စစ်ဘက်ထရီထောက်ပံ့ရေးကွင်းဆက်၏အရေးကြီးသောအစိတ်အပိုင်း ဖြစ်လာရန်ကြိုးပမ်းနေသဖြင့် နီကယ်သည် အထူးအရေးကြီးပါသည်။ အင်ဒိုနီးရှားနိုင်ငံသည် ခန့်မှန်းခြေ အားဖြင့် တန်ချိန် ၂၂ သန်းရှိသည့် ကမ္ဘာ့အကြီးဆုံးနီကယ်အရန်သိုက်၏ နယ်မြေဖြစ်ပါသည်။ ထို့ကြောင့် အင်ဒိုနီးရှားနိုင်ငံသည် အဆိုပါရန်ပုံငွေများနှင့် အခြားသတ္တုများကို အသုံးပြုကာ ပြည်တွင်းရေနံလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် Foreign Direct Investment (FDI) ကို ဆွဲဆောင်လျက်ရှိပါသည်။

ဥပဒေသုတေသနဌာနခွဲ

ဥပဒေအသိပညာပြန့်ပွားရေးဦးစီးဌာန

ဥပဒေရေးရာဝန်ကြီးဌာန

Sources: <https://www.aseanbriefing.com/news/income-tax-exemptions-on-export-revenues-from-indonesian-natural-resources/>



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၂၆)

၂၀၂၄ ခုနှစ် ဇူလိုင်လ ၅ ရက်

သီရိလင်္ကာနိုင်ငံ၏လူမွဲအဖြစ်ကြေညာခံရခြင်းမှ လွတ်မြောက်ရေးကြိုးပမ်းမှုများအကြောင်း သိကောင်းစရာ

သီရိလင်္ကာနိုင်ငံသည် ၂၀၂၂ ခုနှစ်၊ ဧပြီ ၁၂ ရက်နေ့တွင် လူမွဲအဖြစ်ကြေညာခံရပြီးနောက် ၂၆ လအကြာ ၂၀၂၄ ခုနှစ်၊ ဇွန်လအကုန်တွင် လူမွဲခံယူသည့်အခြေအနေမှ လွတ်မြောက်ကြောင်း ကြေညာခဲ့ပါသည်။

သီရိလင်္ကာနိုင်ငံသည် လူမွဲအဖြစ်ကြေညာခံရပြီးနောက် စီးပွားရေးပြန်လည်ဦးမော့လာစေရန် ကြိုးပမ်းဆောင်ရွက်မှုများအား လေ့လာရာတွင် ကြွေးမြီများပြန်လည်ပေးဆပ်နိုင်ရေး သဘောတူစာချုပ်များချုပ်ဆိုခြင်းနှင့် Manufacturing PMI (Purchasing Manager's Index) နှင့် Service PMI (Purchasing Manager's Index) တို့ကို တိုးမြှင့်ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။

ကြွေးမြီများပြန်လည်ပေးဆပ်နိုင်ရေးနှင့်စပ်လျဉ်း၍ Paris Club အဖွဲ့ဝင်နိုင်ငံများ၊ China Exim Bank တို့နှင့် ၂၆- ၆- ၂၀၂၄ ရက်နေ့တွင် နှစ်နိုင်ငံအကြား နားလည်မှုစာချုပ်များ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြပြီး IMF ၏ Debt Sustainability Analysis (DSA) လမ်းညွှန်မှုနှင့်အညီ နိုင်ငံ၏ ဘဏ္ဍာရေးဆိုင်ရာအခြေအနေ ပြန်လည်ကောင်းမွန်လာရန်ရည်ရွယ်လျက် လိုအပ်သည့်ကြွေးမြီများ ပေးဆပ်ခြင်းဆိုင်ရာ ဖြေလျော့ပေးနိုင်မည့်နည်းလမ်းများအား ချမှတ်ခဲ့ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် နှစ်နိုင်ငံအကြားချုပ်ဆိုခဲ့သည့်ချေးငွေစာချုပ်များ၌ ငွေပေးဆပ်ရမည့်ကာလ၊ ဆိုင်းငံ့ကာလတို့အား သက်တမ်းတိုးခြင်းနှင့် အတိုးနှုန်းများ သိသိသာသာ လျော့ချခြင်းတို့ဖြင့် ကြွေးမြီများ ပြန်လည်ပေးဆပ်နိုင်ရေးအတွက် သဘောတူစာချုပ်များအား ချုပ်ဆိုခဲ့ကြကြောင်း တွေ့ရှိရပါသည်။

ကုန်ထုတ်လုပ်မှုကဏ္ဍမြှင့်တက်စေရေးဆောင်ရွက်ရာတွင် အစားအသောက်နှင့် အဖျော်ယမကာကဏ္ဍတွင် သိသိသာသာ တိုးတက်မှုရှိလာပြီး ဧပြီလတွင် အညွှန်းကိန်း ၅၀ အောက်ရှိခဲ့ရာမှ မေလတွင် ၅၈.၂ အထိရောက်ရှိခဲ့ပါသည်။ဝန်ဆောင်မှုကဏ္ဍမြှင့်တင်ရေးဆောင်ရွက်ရာတွင် သယ်ယူပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ အိမ်ခြံမြေ၊ ကျန်းမာရေးနှင့် ကျွမ်းကျင်မှုဆိုင်ရာဝန်ဆောင်မှုများ ဆောင်ရွက်ခြင်းတို့တွင် သိသိသာသာ တိုးတက်မှုများရှိခဲ့ကြောင်း တွေ့ရှိရပါသည်။



ဥပဒေရေးရာဝန်ကြီးဌာန

အပတ်စဉ်သတင်းလွှာ



အတွဲ(၂) အမှတ် (၂၆)

၂၀၂၄ ခုနှစ် ဇူလိုင်လ ၅ ရက်

သို့ဖြစ်ရာ သီရိလင်္ကာနိုင်ငံသည် လူမွဲအဖြစ်ကြေညာခံရပြီးနောက် ယင်းအခြေအနေကို ကျော်လွှားနိုင်ရေးအတွက် IMF ၏လမ်းညွှန်မှုနှင့်အညီ ကြွေးမြီပြန်လည်ပေးဆပ်နိုင်ရေးအတွက် နှစ်နိုင်ငံအကြားချုပ်ဆိုခဲ့သည့်စာချုပ်များတွင် ကြွေးမြီပေးဆပ်ရေးဖြေလျှော့သည့်အစီအမံများအား ထိထိရောက်ရောက် အကောင်အထည် ဖော်ဆောင်ရွက်နိုင်သည့်အပြင် ကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများမှတစ်ဆင့် ထုတ်ကုန်ပမာဏ တိုးမြှင့်ထုတ်လုပ်ခြင်းတို့ဖြင့် နိုင်ငံစီးပွားရေး ပြန်လည်ဦးမော့နိုင်စေရေး ဆောင်ရွက်နိုင်ခဲ့သဖြင့် လူမွဲအဖြစ်ကြေညာခံရသည့်အခြေအနေမှ လွတ်မြောက်ခဲ့ခြင်းဖြစ်သည်ကို တွေ့ရှိရပါသည်။

စီးပွားရေးစာချုပ်စာတမ်းဌာနခွဲ
ဥပဒေအကြံဉာဏ်ပေးရေးဦးစီးဌာန
ဥပဒေရေးရာဝန်ကြီးဌာန

ကျမ်းကိုးစာရင်း

<https://ecomomynext.com/sri-lanka-manufacturing-recovers-strongly-in-may-financial-services-expand-pmi-168638/>

[Sri Lanka to declare 'end to bankruptcy' next week | Print Edition - The Sunday Times, Sri Lanka](#)

[Sri Lanka Signs MoU With Official Creditor Committee To Restructure Debt \(newsfirst.lk\)](#)



ဥပဒေရေးရာဝန်ကြီးဌာန အပတ်စဉ်သတင်းလွှာ

အတွဲ(၂) အမှတ် (၂၆)

၂၀၂၄ ခုနှစ် ဇူလိုင်လ ၅ ရက်

ဥပဒေရေးရာဝန်ကြီးဌာန၊ အပတ်စဉ်သတင်းလွှာအား ဥပဒေရေးရာဝန်ကြီးဌာန website တွင်
အောက်ပါအတိုင်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

